

- 将有几分收获。
- အကျိုးပေး I နဲ့ <a-kyo: bei:> 结果,后果,(命运注定的)结果: ဒါလဲဘာ ~ လိုပြောလိုဘယ်ဖြစ်မလဲ။ 怎么能说这是命中注定的呢? II ကဲ့ <a- kyo: pei:> 产生效果,使之受益或受害: ~ ချို့မရောက်သေးလိုပါ။ 还未到受益(或得到报应)的时候。**
- အကျိုးပေးသန ကဲ့ <a-kyo: bei: than> 发财,得益,财运亨通: ဒီကောင်လေးမွေးကတည်းကကျနော်တော်တော် ~ တယ်။ 自从生下这个孩子,我就很走运。/ ပေးရောင်းဝယ်လို့ ~ တယ်။ 买卖稻谷得利很多。**
- အကျိုးပေါက်မြှောက် ကဲ့ <a- kyo: paut myaut> 得益,受益,产生效果**
- အကျိုးပွဲ၏ ကဲ့ <a- kyo: pyet> 倒霉,受害,利益受损: သာတော်: ~ ဓမ္မည်အလုပ်မျိုး: 损人的事**
- အကျိုးပြု၏ ကဲ့ <a-kyo: pyu> 为……服务;有益于: လူအများစုအတွက် ~ ရမည်။ 要为多数人谋利益。**
- အကျိုးဖြစ်ထွေး၏ ကဲ့ <a- kyo: phyit htun:> 有裨益,有益,有好的效果,有利,有助: ကလေးသူငယ်များကို ~ ဓမ္မည်ကိုယ်လှုပ်ရှုးလေ့ကျင့်မှု 对少年儿童有益的体育活动**
- အကျိုးမဲ့ I ကဝဲ <a-kyo: me:> 无益,无利可图,白白地: ~ သေလေတော့မည်။ 就要白白死去。II နဲ့ <a-kyo: me:> 无益的事: သင်သည်အဘယ်ကြောင့်သူတော်း၏ ~ ကိုယ်ရသန်း။ 你为什么要干损人的事?**
- အကျိုးများ ကဲ့ <a-kyo: mya:> 利益多,好处大**
- အကျိုးယှဉ် ကဲ့ <a- kyo: yout> 吃亏,受损失,损害,不利**
- အကျိုးယှဉ်အနတ္ထ ကဝဲ <a-kyo: yout a-nat ta:> 无益,徒劳: ဒဲဒိုလိုလပ်ကြယင်ဘက်လုံး ~ ဖြစ်ကုန်ကြတော့မှုပဲ။ 如果那样做的话,肯定对双方都无好处。**
- အကျိုးရောက် ကဲ့ <a- kyo: yaut> 产生效果,得益: ချက်ချင်း ~ မည့်အလုပ် 马上收效的工作**
- အကျိုးရှု ကဲ့ <a- kyo: shi:> 有好处,有利**
- အကျိုးလို ကဲ့ <a- kyo: lo> 想得好结果: ~ လိုပြောင်စောင်ပတ်ထမ်းတွေ့။ 想得好报,却事与愿违。**
- အကျိုးသက်ရောက် ကဲ့ <a- kyo: thet yaut> 奏效,成功: ဤသိပ္ပါလိုခြင်းသည်သားသမီးများအတွက်ပါ ~ မှန်သည်။ 这样做对儿女也有好处。**
- အကျိုးသင့်အကြောင်းသင့် ကဝဲ <a-kyo: dhin' a-kyau: din:> 合乎道理地(说): ~ ရှင်းပြောည်။ 讲明道理。**
- အကျိုးအကြောင်း နဲ့ <a-kyo: a-kyau:> 前因后果,理由**
- အကျိုးအကြောင်းတရား နဲ့ <a-kyo: a-kyau: t-ya:> 【佛】因果**
- အကျိုးအပဲ နဲ့ <a- kyo: a-pe:> 支离破碎之物,残缺之物,残片**
- အကျိုးအပျက် နဲ့ <a- kyo: a- pyet> 破烂的东西,废品**
- အကျိုးအပြုံးနဲ့ <a-kyo: a-pyit> 利弊: ~ ကိုယ်ပြုံးဆောင်ရွက်သည်။ 做事应权衡利弊。**
- အကျိုးအမြတ် နဲ့ <a- kyo: a- myat> 利益,利润: ~ ရှိသောလုပ်ငန်း 有利可图的行业**
- အကျိုးအသိနာင် နဲ့ <a-kyo: a ni' thin> 益处,好处,效用: မြေပြောအမျိုးမျိုးတို့၏ ~ 各种肥料的效用**
- အကျိုးဝင် နဲ့ <a-kyon: win> 属于,包括在内: ကယ်ဆယ်ရေးလုပ်ငန်းသည်သာချောင်းရေးလုပ်ငန်းတင် ~ သည်။ 救灾工作属于福利事业。**
- အကျိုးချက် နဲ့ <a-kyet> 煮熟了的: မိုက်တွေ့ ~ လားအပိုင်းလား။ 这鸡蛋是熟的还是生的? / ဒီထမင်းကနဲ့ ~ လိုနေတယ်။ 这饭还欠一点火。**
- အကျိုးချက်အကန် ကဝဲ <a-kyaut a- kan> 互不相让,争执不下: ~ ပြင်းရှုံးနေကြလေသည်။ 互不相让地争论着。**
- အကျိုးက မဲ့ <a- kyait> 一口(饮一口的量): ရေအော်ကို ~ ဂျွဲကုန်အောင်သောက်နိုင်သေား။ 一罐水用二十口能喝完吗?**
- အကျိုးကျင့် နဲ့ <a-kyin'> ①锻炼,熟悉(某项工作),练习 ②习惯,习性,脾性,秉性: ~ ဖြစ်နေပြီ။ 成为习惯了。/ ~ ကောင်: 好习惯 ③品德,品行: ~ ပျက်သည်။ 品德败坏。/ စင်ကြယ်သော ~ 有修养的行为(遵守戒规)**
- အကျိုးစာဝါ နဲ့ <a-kyin' za ga:> [缅・巴]习惯,品德**
- အကျိုးစာရိတ္တ နဲ့ <a-kyin' za reit ta':> 道德,品行,品德**
- အကျိုးစိုး ကဲ့ <a-kyin' hso:> 道德败坏,品行不端,坏习惯**
- အကျိုးတရား နဲ့ <a-kyin' t-ya:> 行为,道德,品质**
- အကျိုးတန် ကဲ့ <a-kyin' tan> 品行坏,堕落**
- အကျိုးပါ ကဲ့ <a- kyin' pa> 已成习惯,养成…习惯: ဘယ်ဘက်လက်နဲ့စာရေးတာကိုမြင်ခိုးယင် ~ သွားလိမ့်မယ်။ 用左手写字,不让他改正就成习惯了。**
- အကျိုးပျက် I နဲ့ <a-kyin' byet> 品德败坏者 II ကဲ့ <a-kyin' pyet> 道德败坏,腐化,堕落: အပြုံးကျော် ~ လူဝယ် 堕落的青少年**
- အကျိုးပျက်ပြား ကဲ့ <a- kyin' pyet pya:> = အကျိုးပျက်အကျိုးပောက်ပြား ကဲ့ <a- kyin' phaut pya:> = အကျိုးပျက်အကျိုးယှဉ် I နဲ့ <a-kyin' yout> 恶习,卑鄙行为 II ကဲ့ <a-kyin' yout> 行为卑鄙**
- အကျိုးရ ကဲ့ <a- kyin' ya:> ①习惯于,适合……: မနကစောစောထိုးလမ်းလျောက်တာ ~ နေပြီ။ 大清早起来散步已成习惯了。②熟练;熟悉: အဘိဝာန်အလုပ် ~ နေပြီ။ 已经熟悉词典工作了。**
- အကျိုးလုပ် ကဲ့ <a- kyin' lout> 养成习惯,培养习惯: ထုတ်ကျင် ~ ၍ပေးလေသည်။ 从小就养成习惯。**
- အကျိုးသိက္ခာ နဲ့ <a-kyin' theit kha> 品行,行为**